

士,军人: ~ ဟောင်း 复员军人,退伍军人
 ရဲဘော်ရဲဘက် နှု၊ <ye: baw ye: bet> 战友,同志
 ရဲဘော်သုံးကျိပ် နှု၊ <ye: baw thon: gyeit> “三十志士”(指第二次世界大战期间在日本受军训的以昂山为首的三十名缅甸青年)
 ရဲဘက် နှု၊ <ye: bet> ①警方: ~ အရာရှိ 警官 ②对获准在监外劳改的犯人的称呼 ③战友,同志
 ရဲမေ နှု၊ <ye: mei> ①女同志 ②女战士,女兵
 ရဲမက် နှု၊ <ye: met> 兵士
 ရဲမက်စစ်သည် နှု၊ <ye: met sit thi> 军队,部队
 ရဲမက်ပိုလ်ခြေ နှု၊ <ye: met bo gyei> 军队,部队
 ရဲမက်ပိုလ်ပါ နှု၊ <ye: met bo ba> 军队,部队
 ရဲမက်လူသူ နှု၊ <ye: met lu dhu> 军队
 ရဲမက်သက်နက်ကိုင် နှု၊ <ye: met let net kain> 武装士兵
 ရဲမက်သား နှု၊ <ye: met tha:> 士兵,战士
 ရဲမင်းကြီး နှု၊ <ye: min: gyi:> 警察总监: ဒ ~ 副警察总监
 ရဲမာန် နှု၊ <ye: man> 勇气,胆量,英雄气概
 ရဲမာန်တင်း က၊ <ye: man tin:> 鼓起勇气,鼓足勇气
 ရဲမူး နှု၊ <ye: hmu:> 警长
 ရဲယို နှု၊ <ye: yo> 【植】鸡眼藤属 *Morinda citrifolia* Linn (The Indian mulberry)
 ရဲယုံ နှု၊ <ye: yon> 可信赖的勇士
 ရဲရဲ က၊ <ye: ye:> ①勇敢地 ②红艳艳 ③亮闪闪
 ရဲရဲကြီး က၊ <ye: ye: gyi:> 大胆地,放手地
 ရဲရဲခြင်းခြင်း က၊ <ye: ye: khyin: gyin:> ①鲜红: တကိုယ်လုံးသွေးသံအတိပြင့် ~ ဖြစ်နေသည်။ 全身沾满鲜血。②勇敢地,英勇地: ~ တိုက်ခိုက်သဖြင့်အောင်မြင်နိုင်ခဲ့သည်။ 经过勇敢战斗,取得了胜利。
 ရဲရဲငြိ / ရဲရဲညို က၊ <ye: ye: nyi'> = ရဲရဲညို
 ရဲရဲစူးစူး က၊ <ye: ye: su: zu:> (罕)勇往直前
 ရဲရဲစုတ်စုတ် က၊ <ye: ye: sout sout> = ရဲရဲစူးစူး
 ရဲရဲညို I က၊ <ye: ye: nyi:> 闪烁发光,耀眼,熊熊: နေမင်းကြီးကား ~ ထွန်းတောက်လျက်ရှိလေသည်။ 太阳发出耀眼的光芒。 / ~ တောက်လောင်နေသောမီးပုံ 熊熊燃烧着的篝火 II နှု၊ <ye: ye: nyi:> 光闪闪的: ~ သောပတ္တမြား 红光闪闪的红宝石
 ရဲရဲညိုညို က၊ <ye: ye: nyi: nyi:> 光辉灿烂,红彤彤
 ရဲရဲတာတာ က၊ <ye: ye: ta da> 泛红的(难看的颜色): လှံချည်အရောင်မှာ ~ ဖြစ်နေသဖြင့်ဝယ်သူမရှိဖြစ်နေသည်။ 筒裙的颜色发红,没有人买。
 ရဲရဲတံ့တံ့ က၊ <ye: ye: tan' dan'> 勇敢,坚强地,英勇顽强地
 ရဲရဲတောက် I နှု၊ <ye: ye: daut> ①红光耀眼的,红艳艳

的: ~ ရောင် 耀眼的红色 / ~ ပတ္တမြား 亮闪闪的宝石
 ②亮闪闪的: ~ ဝိန်းနားကပ် 光彩耀眼的钻石耳环
 ③英勇的,果敢的: ဒီကောင်လေးကတော့ ~ ပဲဟေ့။ 这男孩却十分勇敢。 II က၊ <ye: ye: daut> ①红光闪闪 ②英勇: ~ ခုခံတိုက်ခိုက်သည်။ 英勇抵抗。
 ရဲရဲနီ နှု၊ <ye: ye: ni> 红艳艳,鲜红: ဝိန်းပန်းတွေ ~ နေသည်။ 凤凰木花开得红艳艳的。
 ရဲရဲပြောင်ပြောင် က၊ <ye: ye: pyaun byaun> 灿烂,亮光闪闪
 ရဲရဲရက်ရက် က၊ <ye: ye: yet yet> (罕)奋力,奋不顾身
 ရဲရဲရဲစား က၊ <ye: yu: ye: za:> 奋不顾身
 ရဲရင့် နှု၊ <ye: yin'> 勇敢的,胆大的,英勇的
 ရဲရည်တက် က၊ <ye: yi tet> 勇气倍增
 ရဲရည်ပတ် I က၊ <ye: yi phet> 并肩战斗 II နှု၊ <ye: yi bet> (古)同志,战友
 ရဲရဲပုံရဲရည် နှု၊ <ye: yout ye: yi> 英姿,雄姿
 ရဲလံ နှု၊ <ye: lan> 战旗
 ရဲလောင်း နှု၊ <ye: laun:> ①缅甸城堡的围墙夹道(该夹道为喇叭口状越向里越窄,以利迷惑和抓住闯入的敌人) ②捕鱼时拦捕鱼的通道(在靠岸处用箭栏成狭长的通道) ③战船
 ရဲလှေ နှု၊ <ye: hlei> 战船: ~ မူး 战船船长 / ~ ဝန် 管理战船的长官
 ရဲဝံ့ နှု၊ <ye: win' / ye: wun'> 勇敢,大胆, ရဲဝံ့ဝံ့ 勇猛地,大胆地
 ရဲဝန် နှု၊ <ye: wun> 县警察局局长
 ရဲဝန်ထောက် နှု၊ <ye: wun daut> 警察局副局长
 ရဲသား နှု၊ <ye: dha:> 警察,警士
 ရဲသိပ္ပံ နှု၊ <ye: thei pan> 警察学校
 ရဲသမ္ဗန် နှု၊ <ye: than ban> (古)战船
 ရဲသွေးချွန် က၊ <ye: dhwei: khyun> (书)英勇,果敢: ဘေးရန်ကိုအမှုမထား၊စွန့်စွန့်စားစား ~ ကြပါသည်။ 不顾危险,英勇果敢。
 ရဲသွေးရဲမာန် နှု၊ <ye: dhwei: ye: man> 勇气,胆量,英雄气概
 ရဲအတတ်သင်ကျောင်း နှု၊ <ye: a-tat thin kyaun:> 警察学校
 ရဲအဖွဲ့ နှု၊ <ye: a-phwe'> 警察局,公安部门
 ရဲအရာရှိ နှု၊ <ye: a-ya shi'> 警官
 ရဲအားရဲမာန် နှု၊ <ye: a: ye: man> 胆量,勇气
 ရဲအုပ် နှု၊ <ye: out> 警长,巡长
 ခေ့ I က၊ <yaw'> (口)松,松懈,短少,减少,减弱 II ဝ၊ <yaw'> ①呀!吧!(表劝说、请求、威胁、允诺等): လာလေ ~ လကွာ။ 瞧我的吧!(打炮、射箭时说的话) / သေပေ ~ ကွာ။ 你死期到啦!(对猎物或对手威胁的话)